

ပျာ ကါ <pya> 仓皇, 慌张  
 ပျာကရာ ကဝါ <pya g-ya> 慌慌张张, 仓皇, 同义词有: ပျာ  
 ကရိပျာကရာ၊ ပျာကရိပျာကရာ၊ ပျာကလိပျာကရာ၊ ပျာကလီးပျာက  
 ရာ၊ ပျာကလက်၊ ပျာကလတ်၊ ပျာကသီ၊ ပျာကသုတ် 等 / ~ ပြောလိုက်  
 သည်။ 慌慌张张地说。  
 ပျာတိပျာလောင် ကဝါ <pya ti' pya laun> 慌里慌张, 慌慌  
 张张: ဘာဖြစ်လာတာလဲ၊ ~ နဲ့။ 干嘛这么慌张?  
 ပျာပျာလောလော ကဝါ <pya bya law: law:> = ပျာပျာလောင်  
 လောင်  
 ပျာပျာလောင်လောင် ကဝါ <pya bya laun laun> 仓促, 慌忙,  
 忙乱  
 ပျာပျာသလဲ ကဝါ <pya bya th-le:> ①麻利, 赶忙: လူနာအ  
 သည်းအထန်ဖြစ်လို့သူ့ဆွေမျိုးတွေ ~ လာကြတယ်။ 病人病情  
 恶化, 亲友们急忙都赶来了。②殷勤  
 ပျာပျာသိသိ ကဝါ <pya bya thi dhi> = ပျာပျာလောင်လောင်  
 ပျာယာခတ် ကါ <pya ya khat> 忙乱, 慌忙, 慌乱  
 ပျာယာဆန်ခတ် ကါ <pya ya hsan khat> = ပျာယာခတ်  
 ပျာယီးပျာယာ ကဝါ <pya yi: pya ya> 慌张, 慌乱, 匆匆忙  
 忙  
 ပျာရတားဆိုက် ကါ <pya y-hta: hsait> = ပျာယာခတ်  
 ပျာလောင်ခတ် ကါ <pya laun khat> = ပျာယာခတ်  
 ပျာလောင်ရိုက် ကါ <pya laun yait> = ပျာယာခတ်  
 ပျာလျပ်လျပ် ကဝါ <pya shat shat> 毛手毛脚, ~ လုပ်နေယင်  
 သူများအထင်သေးခံရမယ်။ 如果办事毛手毛脚, 就会让人瞧  
 不起。  
 ပျား နှ၊ <pya:> 蜜蜂, 有: ~ ကြီး၊ ယင် ~၊ သစ်ခေါင်း ~၊ ခွေး  
 လှေ ~၊ မွေးလိမ် ~ 等种  
 ပျားကောင်နဲ့ နှ၊ <pya: gaun nu'> 幼蜂  
 ပျားကြီး နှ၊ <pya: gyi:> 一种较大的蜂: ~ ရည် 从一种  
 大蜜蜂巢中取得的蜂蜜  
 ပျားစလက် နှ၊ <pya: s-let> = ပျားသလက်  
 ပျားစားလက်ဆေး ကဝါ <pya: za: let hsei:> 全部干净地,  
 ပညာသင်တဲ့အခါစိတ်ဝင်စားမှုမရှိယင်သင်ပြီးသားစာတွေဟာ ~ ဖြစ်  
 သွားမှာပဲ၊ တာမှမှတ်မိမှာမဟုတ်ဘူး။ 如果没有兴趣, 学过的东  
 西很快都会忘记什么也记不住。  
 ပျားစွဲ I နှ၊ <pya: zwe:> 【建】门上两边的雕花装饰 II  
 ကါ <pya: swe:> 蜂类做蜂窝  
 ပျားစွဲလ နှ၊ <pya: zwe: la'> = တန်ခူး  
 ပျားဆွဲ နှ၊ <pya: zwe:> 前腹肉象蜂窝似地下垂的牛(緬  
 甸人认为这类牛有缺陷)  
 ပျားတမ နှ၊ <pya: d-ma'> 蜂群  
 ပျားတူ နှ၊ <b-du> = ပဆုပ်ပနီ  
 ပျားတူငှာ နှ၊ <b-du hnget> = ပတူငှာ  
 ပျားတူတံ နှ၊ <b-du dan> = ပလူတံ

ပျားတူအုံ နှ၊ <b-du on> 大黄蜂窝: ~ ကိုခွတ်နဲ့မဆွဲနဲ့။ 不要  
 用棍子捅马蜂窝!  
 ပျားတူအုံလိုက် ကါ <b-du on lait> 成蜂窝状  
 ပျားတူအိမ် နှ၊ <b-du ein> 大黄蜂窝  
 ပျားတုတ် ကါ <pya: tout> (蜂) 螫  
 ပျားထုပ်ပနီ နှ၊ <pya: dout p-ni> = ပဆုပ်ပနီ  
 ပျားနို့ နှ၊ <pya: no'> 蜂乳  
 ပျားပန်းခပ် ကါ <pya: ban: khat> (喻) 繁忙, 忙碌, 来往频  
 繁: နိုင်ငံအရပ်ရပ်မှလာရောက်လေလာသူများမှာ ~ များပြားလှ  
 သည်။ 从全国各地前来参观学习的人蜂拥而至。  
 ပျားဖယောင်း နှ၊ <pya: ph-yaun:> 蜂蜡  
 ပျားဖွပ် ကါ <pya: phut> 取蜜  
 ပျားဖွပ်ငှက် နှ၊ <pya: phut hnget> 蜂鸟  
 ပျားဘုရင်မ နှ၊ <pya: b-yin ma'> 蜂王  
 ပျားမုန့် နှ၊ <pya: mon'> = မုန့်ကြာစေ့  
 ပျားမူးအုံ နှ၊ <pya: mwei: on> 蜂箱  
 ပျားမဲ့ နှ၊ <pya: mwe:> 蝇蜂  
 ပျားရည် နှ၊ <pya: yi / pya: yei> 蜂蜜  
 ပျားရည်ဆမ်း နှ၊ <pya: yei zan:> (香蕉、菠萝密、芒果、菠  
 萝等) 甜如蜜的水果  
 ပျားရည်ဆမ်းခရီး နှ၊ <pya: yei zan: ky-yi:> 蜜月旅行  
 ပျားရည်ဆမ်းငှက်ပျော နှ၊ <pya: yei zan: hnget pyaw:> 青蜜  
 蕉 Musa Paradisiaca (Var. dacca)  
 ပျားရည်ဆမ်းလ နှ၊ <pya: yei zan: la'> 蜜月  
 ပျားရည်နှင့်ဝမ်းချ ကါ <pya: yei ne' wun: khya'> (喻) 好言  
 相劝, 给甜头进行哄劝  
 ပျားလပို့ နှ၊ <pya: l-bo'> 蜂房上半部, 蜂巢内储蜜的三角  
 形小室, 储蜜的地方  
 ပျားလည်ဘို့ နှ၊ <pya: l-bo'> = ပျားလပို့  
 ပျားလုပ်သား နှ၊ <pya: lout tha:> 工蜂  
 ပျားသကာ နှ၊ <pya: th-ga> 蜜糖: ပါးစပ်က ~၊ ဝိတ်ဝဲကခါး  
 တမာ။ (成) 口是心非, 口蜜腹剑 / ~ စကား 甜言蜜语  
 ပျားသလက် နှ၊ <pya: th-let> 蜂房下部 (蜂排卵、幼蜂成长  
 的地方), 也叫 ပျားစလက်  
 ပျားသွန် နှ၊ <pya: thun> 蜂群遗弃的蜂窝  
 ပျားအုံ နှ၊ <pya: on> 蜂窝, 蜂巢, 蜂箱  
 ပျားအုံစင် နှ၊ <pya: on sin> 蜂箱中的巢框  
 ပျားအိမ် နှ၊ <pya: ein> 蜂窝  
 ပျားဥ နှ၊ <pya: u'> 蜂卵  
 ပျူ နှ၊ <pyu> 骠族 (公元前至公元九世纪在缅甸 သရေ  
 ခေတ္တရာ၊ ဝိသနီ၊ တန်လင်း 等地区居住的一民族)  
 ပျူငှာ I ကါ <pyu hnga> 殷勤, 好客: ပျူပျူငှာငှာငြေခံ  
 သည်။ 殷勤招待。 II နှ၊ <pyu hnga> 好客 III ကါ  
 <pyu hnga> (罕) 合乎情理 (诗歌中用)